

မာတိကာ

စာမျက်နှာ

- စီးချင်းထိုးတဲ့ စိတ်ခွန်အားတွေရရှိစေမှာ အမှန်ပင် ၉
- ပထမအိပ်မက်ရဲ့ ဒုတိယခြေလှမ်း ၁၃
- ၁။ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းမကျသောအခါ ၁၅
- ၂။ ရာထူး နဲ့ Respect ၁၈
- ၃။ ကိုယ့်ကိုယ်ကိုယ်အထင်မသေးလိုက်ပါနဲ့ ၂၁
- ၄။ ကိုယ့်တာဝန်ကိုယ်ကျေပါစေ ၂၄
- ၅။ လူ့ပြည်ကိုဘာလုပ်ဖို့ထာတာလဲ ၃၀
- ၆။ ခွင့်လွှတ်ခြင်းလက်ဆောင်မွန် ၃၅
- ၇။ စစ်မှန်သော အောင်မြင်မှု ၃၉
- ၈။ လုပ်ငန်းခွင်မှာပျော်ရွှင်စေဖို့ နည်းလမ်းကောင်း (၈)သွယ် ၄၅
- ၉။ အရှုံးတွေကိုမိတ်ဆွေဖွဲ့ပါ ၄၉
- ၁၀။ သူငယ်ချင်းသို့ပေးစာ ၅၂

- ၁၁။ စေတနာကောင်းရဲ့ အခြားတစ်ဖက်မှာ ၅၅
- ၁၂။ ဒုက္ခနှင့်စီးခြင်းထိုးခြင်း ၆၂
- ၁၃။ လေတံခွန်လိုလူ ၆၇
- ၁၄။ ချိုချိုပြောလည်းဒီစကား၊ မာမာပြောလည်းဒီစကား ၇၁
- ၁၅။ သူငွေးထရိမ်နှင့် ၇၇
- ၁၆။ နှလုံးလှသူ ၈၀
- ၁၇။ ပျော်အောင်နေတတ်ဖို့ဆိုရင် ၈၃
- ၁၈။ စကားတစ်ခွန်းကြောင့်အားဖြစ်ပါစေ ၈၉
- ၁၉။ ဒေါသကို ဆုပ်ကိုင်မထားပါနဲ့ ၉၂
- ၂၀။ သတ္တိရှိဖို့လိုပါတယ် ၉၇
- ၂၁။ ပျာယာမခတ်မိစေနဲ့ ၁၀၀
- ၂၂။ ဘာမှမလုပ်ရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး ၁၀၃
- ၂၃။ ဆရာမဟုတ်သောဆရာ ၁၀၆
- ၂၄။ အမှိုက်တွေကိုစွန့်ပစ်ပါ ၁၁၀
- ၂၅။ အကောင်းဆုံးဇာတ်ပို့ ၁၁၃
- ၂၆။ ဘောလုံးပွဲမှပေးသောသင်ခန်းစာ ၁၁၉
- ၂၇။ ဝေဖန်တတ်သူဖြစ်ပါစေ ၁၂၂